

လယ်ယာမြေဥပဒေ၊ မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေနှင့် ၂၀၁၇ခုနှစ် မြေသိမ်းဥပဒေ(ကြမ်း)  
အပေါ် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသအရပ်ဖက်အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်

၂၀၁၈ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဌာနေတိုင်းရင်းသားမျိုးနွယ်စုများ ကွဲပြားစုံလင်စွာ နေထိုင်သောဒေသ ဖြစ်သည်နှင့်အညီ မျိုးနွယ်စုအလိုက် မိရိုးဖလာဓလေ့ထုံးတမ်းအစဉ်အလာအရ မြေယာနှင့် သဘာဝအရင်းအမြစ်များပေါ် အမှီသဟဲပြုလျက် အသက်မွေးဝမ်းကျောင်းပြုနေကြသည်။ ထိုအခြေအနေ၌ လက်ရှိမြေနှင့်သက်ဆိုင်သောဥပဒေများနှင့် ၎င်းတို့ကိုပြင်ဆင်ရေးဆွဲနေမှုဖြစ်စဉ်တွင် တိုင်းရင်းသားများ၏ အခွင့်အရေးတစ်ရပ်ဖြစ်သော မိရိုးဖလာမြေယာအသုံးချမှုဓလေ့များကို အခြေမခံဘဲ ရင်းနှီးမြုပ်နှံသူများကို အဓိကအကာအကွယ်ပေးနေသောကြောင့် လွန်စွာစိုးရိမ်ပူပန်မိပါသည်။

သို့ဖြစ်ပါ၍ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၅ - ၁၆ ) ရက်နေ့၊ လားရှိုးမြို့တွင်ပြုလုပ်သော ၂၀၁၂ လယ်ယာ မြေဥပဒေနှင့် လယ်ယာမြေဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း(၂၀၁၇)၊ ၂၀၁၂မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့်မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း(၂၀၁၇)၊ ၂၀၁၇ခုနှစ် မြေသိမ်းဥပဒေ(ကြမ်း)များအား သုံးသပ်သည့်အလုပ်ရုံဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မြေယာအရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ (၅၄) ဖွဲ့၊ လူဦးရေ (၉၈)ဦး တက်ရောက်ဆွေးနွေးခဲ့ကြရာတွင် ၎င်းဥပဒေ(၃)ရပ်သည် တိုင်းရင်းသားတောင်သူလယ်သမားများ၏ အခွင့်အရေး ကာကွယ်မှုမရှိခြင်း၊ လူမှုဘဝလုံခြုံမှုများ ထိခိုက်နစ်နာစေနိုင်မှုများ ရှိလာနိုင်ခြင်း၊ ပြည်သူလူထုကို ကျူးကျော်သူအဖြစ် သတ်မှတ်ထားခြင်း၊ မြေယာအရေး ကူညီဆောင်ရွက်သူ များတက်ကြွလှုပ်ရှားသူများ စသည့် အရပ်ဖက်အဖွဲ့အစည်းများအား အရေးယူနိုင်နေခြင်း၊ ခေတ်အဆက်ဆက်မှ လက်ရှိအချိန်ထိ ကျင့်သုံးလာခဲ့သည့် ရိုးရာဓလေ့မြေယာစီမံခန့်ခွဲမှုတစ်ခုဖြစ်သည့် ရွှေ့ပြောင်းတောင်ယာစနစ်အား ဆန့်ကျင်လျက်ရှိခြင်း၊ မိရိုးဖလာ စိုက်ပျိုးလာသည့် ဒေသမျိုးစေ့များဆုံးရှုံးလာနိုင်ခြင်း၊ လက်ရှိအစိုးရအနေဖြင့် စစ်မှန်သောဖက်ဒရယ်(ဒီမိုကရေစီ)ပြည်ထောင်စုဖော်ဆောင်ရာတွင် တိုင်းရင်းသား လူမျိုးများနှင့် အများပြည်သူလူထုအတွက် ဖော်ဆောင်နေသည့်အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်နှောင့်နှေးစေနိုင်ခြင်းတို့ကြောင့် အောက်ပါကြေညာချက်ကို ထုတ်ပြန်လိုက် သည်။

၁။ ၂၀၁၂လယ်ယာမြေဥပဒေနှင့် လယ်ယာမြေဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း(၂၀၁၇)၊ ၂၀၁၂မြေလွတ် မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့် ၂၀၁၇မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကြမ်း၊ ၂၀၁၇ခုနှစ် မြေသိမ်းဥပဒေ(ကြမ်း)များသည် ရင်းနှီးမြုပ်နှံမှုများပြုလုပ်ရန်နှင့် တိုင်းရင်းသားပြည်သူလူထု၏ မြေယာများကိုထပ်မံသိမ်းယူရန် ဦးစားပေးရေးဆွဲထားသည့်အတွက် တိုင်းရင်းသားမြေယာစီမံခန့်ခွဲမှုများနှင့် ဆန့်ကျင်လျက်ရှိနေသောကြောင့် ထိုဥပဒေများ ရေးဆွဲဆွေးနွေးမှုများကိုချက်ချင်းရပ်ဆိုင်းရန်။

၂။ တိုင်းရင်းသားဒေသများတွင် မြေလွတ်မြေလပ်နှင့်မြေရိုင်းဟူ၍မရှိဘဲ ရိုးရာဓလေ့အရ စီမံခန့်ခွဲသည့်မြေ၊ အများဆိုင်မြေ၊ အထွတ်မြတ်ထားရာမြေများသာရှိသည့်အတွက် ၂၀၁၂မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့် ၂၀၁၇မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကြမ်းသည် ကျွန်ုပ်တို့၏ ဒေသနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသည့်အတွက် ဖျက်သိမ်းပေးရန်။

၃။ ၂၀၁၇ခုနှစ် မြေသိမ်းဥပဒေကြမ်းသည် -

(က) မြေယာအချုပ်အခြာအာဏာကို ဒီမိုကရေစီနည်းလမ်းများနှင့်ဆန့်ကျင်ကာ ပြည်ထဲရေးသို့ လွှဲအပ်ထားခြင်း။

(ခ) ပုဒ်မ (၂ - ည) 'တရားရုံးဆိုသည်မှာ' ဟူသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွတ်တော်ထက်မနိမ့်သော တရားရုံးများဟူ၍ ကန့်သတ်ထားသည့်အတွက် ကျေးလက်နေဆင်းရဲသား တောင်သူလယ်သမားများ၊ ပြည်သူများအနေဖြင့် (အချိန်ကုန်ခြင်း၊ ငွေကုန်ကြေးကျများခြင်း၊ အလုပ်အကိုင်ပျက်ခြင်းတို့ကြောင့်) တရားမျှတမှုကို တိုင်တန်းတောင်းဆိုရန် အခက်အခဲဖြစ်စေခြင်း။

(ဂ) အဓိပ္ပါယ်အမျိုးမျိုး ကောက်ယူနိုင်သည့် ပုဒ်မ (၂ - ဝ) ပါ 'အများပြည်သူအလိုငှာ'ဟူသည့် ဝေါဟာရမျိုးကိုသုံးစွဲခြင်း၊ အခန်း (၈)ပါ အဆောတလျင်မြေသိမ်းခြင်း စသည့်အားဖြင့် အာဏာပိုင် များနှင့် ရင်းနှီးပြင်နံ့သူများကို မြေယာများအလျင်အမြန်ထပ်မံသိမ်းယူနိုင်ရန် လမ်းဖွင့်အားပေး ထားသည့် ဥပဒေဖြစ်သောကြောင့် ၎င်းဥပဒေအားဖျက်သိမ်းရန်။

၄။ ၂၀၁၂လယ်ယာမြေဥပဒေနှင့် လယ်ယာမြေဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း၂၀၁၇သည် လက်ရှိ တိုင်းရင်းသားဒေသတွင် ကျင့်သုံးနေသည့် မိရိုးဖလာမြေယာစီမံခန့်ခွဲမှုများ နှင့် ဆန့်ကျင်နေသည့်အတွက် တိုင်းရင်းသားမြေယာစီမံခန့်ခွဲမှုကို အခြေခံ၍ အသစ်ပြန်လည်ရေးဆွဲရန်။

၅။ မူရင်းဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာမြေယာစီမံခန့်ခွဲမှုနှင့် မိရိုးဖလာမြေယာ၊ နယ်နိမိတ်သမိုင်းကြောင်း အမှန် ဖော်ထုတ်ခြင်းကို အားပေးလုပ်ဆောင်ရန်နှင့် အသိအမှတ်ပြုပေးရန်။

၆။ မြေနှင့်သက်ဆိုင်သော ဥပဒေများရေးဆွဲရာတွင် ၂၀၁၆အမျိုးသားမြေအသုံးချမှုမူဝါဒ အပိုင်း(၈) တိုင်းရင်းသားလူမျိုးများ၏ မြေအသုံးချမှုအခွင့်အရေးများ ကိုအခြေခံ၍ရေးဆွဲရန်။

စသည်တို့ကို သဘောထား ထုတ်ပြန်အပ်ပါသည်။

**ဆက်သွယ်ရန်-**

- ၁။ ဦးခွန်ဖုန်း - ၀၉၄၃၀၄၃၃၀၆
- ၂။ ဦးစိုးနိုင် - ၀၉၄၄၀၆၉၂၃၁၈
- ၃။ ဦးမိုင်းညီမောင်ဦး - ၀၉၄၂၀၆၅၄၇၄
- ၄။ ဒေါ်နန်ဆိုင်းအောင် - ၀၉၂၅၆၀၇၀၃၀၂
- ၅။ ဒေါ်လွေးအိုလှညွန့် - ၀၉၂၆၂၈၆၇၇၅

**သဘောထားထုတ်ပြန်ချက်တွင်ပါဝင်သည့်အဖွဲ့အစည်းများ**

- |                                  |                   |
|----------------------------------|-------------------|
| 1. Narchem CSO                   | ကွတ်ခိုင်         |
| 2. K.G.Z                         | ကွတ်ခိုင်         |
| 3. N.S.S.B.Y                     | ကွတ်ခိုင်         |
| 4. MATA                          | ကွတ်ခိုင်၊ နမ္မတူ |
| 5. နောင်စံ တောင်သူအဖွဲ့          | ကွတ်ခိုင်         |
| 6. မရူဖတ်ကာ တောင်သူအဖွဲ့         | ကွတ်ခိုင်         |
| 7. မုံးစီး တောင်သူအဖွဲ့          | ကွတ်ခိုင်         |
| 8. L.E.O                         | ကွတ်ခိုင်         |
| 9. တအာင်းလူငယ်                   | ကွတ်ခိုင်         |
| 10. SWLN                         | ကွတ်ခိုင်         |
| 11. မုံးပေါလေးတောင်သူအဖွဲ့       | ကွတ်ခိုင်         |
| 12. NeT                          | တာမိုးညွှဲ        |
| 13. ကုန်းညောင်တောင်သူအဖွဲ့       | လားရှိုး          |
| 14. Justic Society               | လားရှိုး          |
| 15. Farmer Network               | ကျောက်မဲ          |
| 16. Farmer Network               | သီပေါ             |
| 17. အင်းစိမ်းမေ                  | နောင်ချို         |
| 18. တောင်သူလယ်သမားသမဂ္ဂ          | နောင်ချို         |
| 19. သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး | နောင်ချို         |
| 20. တောင်သူလယ်သမားသမဂ္ဂ          | ကျောက်မဲ          |

21.တောင်သူလယ်သမားသမဂ္ဂ	သီပေါ
22.တောင်သူလယ်သမားသမဂ္ဂ	ကျောက်မဲ
23.တောင်သူအဖွဲ့	ဟိုပန်
24.တံခွန်တောင်သူအဖွဲ့	နောင်ချို
25.ပရဟိတမ္မတ်ဆလင်	နောင်ချို
26.AFFM-IUF	နောင်ချို
27.AFFM-IUF	ကျောက်မဲ
28.MCPWC(SC)	ကျောက်မဲ
29.MCPWC	နမ္မတူ
30.TYO	လားရှိုး
31.ကချင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့	လားရှိုး
32.SGZ	လားရှိုး
33.Green Land Foundation	မန်တုံ
34.နမ္မတူတောင်သူအဖွဲ့	နမ္မတူ
35.M.P.D.A	မိုင်းရယ်
36.နမ့်ခမ်းတောင်သူအဖွဲ့	နမ့်ခမ်း
37.နမ္မတောင်သူအဖွဲ့	လားရှိုး
38.MLDA	တန့်ယန်း
39.ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့	နောင်ချို
40.ငြိမ်းသံလွင်ဖောင်ဒေးရှင်း	ကွမ်းလုံ
41.Ta-ang Youth	မူဆယ်
42.တအာင်း လူမှုရေးအဖွဲ့	ကျောက်မဲ
43.ဂျာယန်တောင်သူအဖွဲ့	လားရှိုး
44.ပန်မွမ်းတောင်သူအဖွဲ့	လားရှိုး
45.ဖွပ်ရာတောင်သူအဖွဲ့	လားရှိုး
46.Kaw Dai	လားရှိုး

- |                                      |          |
|--------------------------------------|----------|
| 47.တအာင်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့    | လားရှိုး |
| 48.SCCPF                             | လားရှိုး |
| 49.Tai Youth Organization            | လားရှိုး |
| 50.NSS Farmer Association            | လားရှိုး |
| 51.မေတ္တဖွံ့ဖြိုးရေးဖောင်ဒေးရှင်း    | လားရှိုး |
| 52.ဒို့မြေကွန်ယက်(Land In Our Hands) | ရန်ကုန်  |
| 53.Heartland                         | လားရှိုး |
| 54.KMSS                              | လားရှိုး |